

တဲမို့၊ ပူဇကိုးကေဘုံသကိုးဆို၏
လာ၊ တို့ရှာ သားကြက်မွေးကြ တို့လား”



ကျို့တ်ရာလိုင်လုပ်တ်မာကရူ
Drum Publication Group

၅ တံ့တိတိအမဲ့ပူလာသစ်ည်ဆုံးအပူ့လာအဘုံးဆီကဲထိုး
လုံအိုးအသေးသမှုလာအတ်ဘုံးဆီလာအနံ့ယဲ့ဆံးအတို့
ပူ့နှုံးလို့၊ လာတ်အံ့အယိုဖါလ့ထူးစီးစီးဘီမဲ့အဲ့ခြုံးသုံးည်နှင့်
ပုံတ်ဘုံးဆီအဂုံးအယိုဘုံးတ်ဂို့အပဲသုံးလဲ့ဆူဖါတ်တိတိအ
ဟံ့နှုံးလို့。

စီးဘီမဲ့ဆာဂုံးဖါတ်တိတိဒီးစံး၊ “ဂို့လာအဂုံးတံ့”
ဖါတ်တိတိဆာဂုံးဆော၊ “ဂို့လာအဂုံးဖါလ့ထူးစီးစီးဘီမဲ့” ဝဲသံ
ကွုံကဒီးဝဲ၊ “သုခံဂေသုဟဲတ်တ်ဂို့အံ့လို့ဆီနားလဲ့။ သုတ်ဂုံး
ဒီးယောအိုးမန္တဲ့။”

ဖါလ့ထူးဆာဝဲ၊ “တံ့ဇာပအိုးမူ့ကသူတအိုး၊ ပက္ခာ့အိုးမိုးစွဲ
တအောအယိုပအဲ့ဒီးဟဲမာလိတ်လာနအိုးဘုံးတ်ဘုံးအိုးဆီ
အဂုံးနှုံးလို့။”

ဖါတ်တိတိကွုံယီးပျော်ခံဂုံးနှုံးဒီးစံးဝဲ၊ “ဂုံးလံ၊ ယတဲ့သုသုကန့်
ကကဲ့၏၊ ယဆီကမိုံးဘုံးတဲ့တ်ဂို့တစဲးတဟာဂါတစဲးနှုံးလို့။
ယမှုံးတဲ့သုခဲ့လာ်တဘျိုးယီးပမောတ်တချျးပအိုးမူ့တဝံး၊ အတွဲ
တအိုးဘုံး။ ယဆီကလို့ဒီးထံတခါလို့။”

လ့ထူးဆာ၊ “တံ့ဇာ၊ တ်ဆာကတို့ကလာ်ဒ်ဝဲ၊ ပဝဲတခီပဟ်
လို့ပသေးလာပဟဲထို့ကိုလာနအိုးအယိုအိုးဒ်လာနခီနဟုံးလို့
နတ်ဆာကတို့ကကဲ့ဆံးအောနှုံးလို့။”

ဖါတံ့၏တိတိနံးကမှုထို့ပြီးတကျို့အမို့ကျိုးစံး၊ “ရွှေလံခဲအံ့။
ယကစားထို့တဲ့သူတော်ဂုံးအမို့ပျုံဖိတဲ့လို့။” စံးအားကလို့တာ
တမဲ့၊ နစ္စကအါထို့လို့။” ဘိမဲတခိုစံး၊ “စူအါထို့နှုံးဟုဒုက
လို့မူ့အို့ဘာ့ကသူ့ဘျေဘာ့ဘာ့လံတော့။”



ဖါတံ့၏တိတိတဲ့ပဲ၊ “နမူးဘုရားဆီလာနကအိုးအိုးဆါအိုးတဆုံးတကုံနှုန်ကဘာ့ဘုံထံလိုကိုပူဇ္ဈိအကလွှာလို့။ နဘုရာ့ဘုံညီ၊ စူလဘ်ကိုည့်တစဲ့လို့။ အိုးထံးနဘုရာ့ထဲအမို့ယဲ့ဘုံအဖါတဘုံဘာ့လဲ။ ယုလာအလို့ခံနှုန်ကအိုးဘာ့ကသူအစွဲကတော်တလိုက်ဘျိဘျဲ့လို့။”

လာခံတန်းစီးဘိမ်းစီးလူထူလဲ့ကိုအောင်းမှုပို့နို့လွှာဝါးသာဂေလဲ့တူ့တံ့တိတိအဟံ့ဌာ်ဘာ့လာတံ့တိတိဘုံလို့ဒုးအိုးဆီဆာ်အယိုသာဂေလာ်စံး “ဂို့လာအဂ္ဂာ့၊” တဘျိယိုဆီတဒ္ဓာ်ကပြု့ဒီးဖါတံ့၏တိတဲ့ဆာ “ဂို့လာအဂ္ဂာ့၊” ဝံးတဲ့နှုံးပုံးအပဲသုံးဘာ့၊ “ဖိဒို့သုံးဘာ့၊ တံ့ကတဲ့သုံး၊ အပဲအံးတော်မှုလိုတခါလို့။ သုတဘာ့ဟဲမှုဖုံးမှုပြု့ဆီဘာ့။ တော်လာဆီနှုံးဖုံးတသုံးဘာ့။ မှုံးဖုံးနှုံးသံးသုံး၊ မူးတမ့်းဆီလာအဒံ့ဌာ်တဖုံးအဒံ့ဌာ်လို့သုံးပဲလို့။”

လာတော်ယူကညားအပူ့လူထူစံး၊ “ဝံးစွဲလို့ဖါတံ့။ ပတသုံးကိုညီအယိုလာခံပကပလို့ပသားထိဘိုလို့။”



ဖါတံ့၏တိတိစားထို့ကတို့စံးပဲ၊ “တန်းအံ့သောကတဲ့သူတော်စားထို့ဘုရားဆီလို့။ မူးလာသူဟဲသာဂေါအပိုယသားခုဒို့ထို့စုံကိုလို့။ သူမှု့ဘုရားဆီလာအဆံးအစွဲဒီးထံလို့ကိုပျော်အဆီအကလုံးတံ့ဟံ့၏အခို့ထိန့်သူတဲ့ဆီထာလာဟံ့ဖြူလ်မှု့ဂုံး၊ ဟံ့၏လာဘုံးအို့အို့တဖ်၏ဘုံးကပေါမှု့ဂုံး၊ သူတဲ့ဆီမံအလို့ဆီ ဒံ့ရံ့ဆီဟုအလို့သူ့ဒံ့အို့တ်၏လို့။ အဂ္ဂေကတာ၏ပွဲန့်ဆီမို့ကနိုယ်ဘူးပုံ့သူ့ဒီးအဖါပျို့ပြီ့တဘူးန့်သူ့န့်လာပွဲ့လို့။”

နို့လွှဲပါတီစံး၊ “တံ့ဇာ၊ ယဲယပါကပွဲနှုန်းယောလာအကယော်၊
ယကဘာ်မေဒ္ခလဲ့။”

တံ့တိတိစံးဆာအို့၊ “နမ့်ဗြို့အဲ့ရှိဒီးဘုံးလာအအီဒီးနမ့်ဗြို့၊
ဘုံးဆီဒီးရျှုးဆီဒီးအီအကလုံးတီနကဘာ်ယူနှုန်းတုံးလို့အ
ဂို့နှုန်းနကဘာ်ကွုံးတုံးလို့လာအယံးပျော်ပျော်ဆီးတစ်းလို့၊
နကဘာ်ကွုံးလာနကမေနှုန်းထံ၊ နဘာ်ဆီမို့နတ်လို့ဒီးနကစို့ဆီ
တုံးလို့၊ နကပွဲ့ဆီဆုံးအလို့၊ တုံးလဲ့တုံးကွဲ့ညီးကစို့ဒီး၏
နဆီကရာနှုန်းတုံးသူ့ထို့တီစိုးအထူ့ကဘာ်အို့အစွဲကတုံး
ယီးပျော်နှုန်းလို့၊ အထူ့လာအယားလွှုံးပျော်တထိနှုန်းလို့၊ နတ်သူ့ထို့နှုန်းအ
ချုံကဘာ်အို့အဖွဲ့ကတုံးတပျော်တထိနှုန်းလို့၊ နတ်သူ့ထို့နှုန်းအ
ချုံကဘာ်အို့အဖွဲ့ဝေးဝေးဒီးလာအချုံဖို့ခို့ကလုံးကလီကဘာ်လဲ့နှုံး
ဟားထို့ရှုံးရှုံးလို့၊ မူးခို့ထံတဘာ်ဆဲ့တဖုံးနှုန်းလို့ဘာ်။ နမောလာ
ဝို့သူလို့။”

နို့လွှဲပါသံကွုံး၊ “တံ့ဇာ၊ ဆီကရာနှုန်းပဘာ်မေနှုန်းအို့အဒါ်သီး
ပတ္တုဟံ့သံ့ဒီး၏။”

ဖါတံ့တိတိစံးဆာ၊ “အဒါ်စံးတုံးနှုန်းအို့ပဲသာကလုံးလို့။ အဒါ
တို့မ့်ဗြို့ပမေားဟို့ရို့ခို့ကျောျော့ဗျာ့လူလို့လွှားကမူ့ဗြို့မ့်ဗြို့
ဖူ့ဘူ့ဗြို့အတို့တထို့မ့်ဗြို့တစ်းဘျူ့ဘူ့လို့။ နမ့်ဗြို့အဲ့ရှိဒီးမော
အဒါဟို့တဆီမေနှုန်းဝို့ခို့ဒီးလို့အို့ဒီးသီးဆီးအို့သီးသီးအ
ချုံကလီ့ချုံလုံးညီးညီးအဂို့တကွုံး။ ပမောလာဝို့မ့်ဗြို့ရှုံး၊ သူ့မ့်ဗြို့ရှုံး

သူ့ပဲလို့၊ အကစိုက်ခံပျော်သုလို့၊ နမ္မုသေးလီအဒါဟိဒီးအဒါတို့
ခံမံ့လ၍နှုံနာ်မေလာဟိုရိုခိုးဖျော်ယုံပူးခံပူးအဒါဝို့
ယုံပူသာပူးနှုံလို့。”

ဘီမံတိရီသံကျိုးကြီး၊ “ပကဗာ္ဗာ္တူပဆီကရာအဒိုးအလုံးထဲလဲ့
နှုံဝံသေးစူးတဲ့ဘာ့ယူ့ပူးမို့。”

တံတိတိစံးပဲ၊ “ပဟ်လို့ကဒီးဆီကရာအဒိုးအလုံးသာကလုံ့နှုံလို့
ဆီးဒီးအဂို့တာ့ဘာ့ဘာ့ဒွေးခံပျော်ဒီးပဲ့၊ ဆီလေဒို့ထိုးသီအဂို့
တာ့ဘာ့နှုံတပျော်ဝ်းဝ်းလို့၊ ဆီမိုးအဂို့တာ့ဘာ့တထိုးဝ်းနှုံလို့。”

“ဒါတံ့ဝ်တဲ့ဟ်စာ့တဲ့အံ့လို့၊ ခဲမှုံးဆွဲ့တန်းမေးပကာတဲ့ကြီးတော်
ဆူည့်တမ်းမို့၊ ဂို့လာအဂုံးကိုးဂော်း။”

မှုံးဆွဲ့ထိုးတန်း၊ သေးစ်ဦးဘေးအံ့လဲ့ကိုးအီထိုးပူ့မှုံးယုံး
ဖို့လာအသေးဆူ့တ်တ်သူ့ဘာ့တ်တ်ဖျော်ကိုးနှုံလို့၊ အပဲမှုံး
နို်စ််အဲ့ရှုံးနှုံလို့၊ သေးပျော်တို့တို့ထိုးဆီပူ့လွှုံးကိုးဆာဂူးဆာဂူး၊
“ဂို့လာအဂုံးဖို့ပို့မှုံးဖို့ဖို့ရွှေ့သူ့၊ သူဟဲ့ကိုးအီထိုးကြီးသူ့သ
ကိုးအသိတော်ယသေးခဲလို့၊ တန်းအံ့ယကတဲ့ဘာ့သူ့ဘာ့ယုံးဖဲ့
ပဗ္ဗ္းဆီးထိုးသီးဆီးအခါတ်လာပဘာ့ပလို့ပသေးတဖ့်နှုံလို့。”



ဘိမဲတခါသံကွိုဝါ၊ “ဆီဖေးထို့သီလာပလဲ့ပွဲအိုနှုံးအသေးအို့
ဆံးအောင်း။”

ဖါတံ့ဌတိတိစံးဆောင်၊ “ဆီလာပပွဲအဖေးထို့သီနှုံးအို့အုံခံဆံးလွှုံး
နှုံးရုံးသူ့ပြုခြင်းများဆိုတော်မေးလို့ ပျော်စီးပာ်လဲ့ဟံးနှုံးနှုံးလို့။ တော်
လာပာ်ပလို့ပသေးတခါနှုံးကာဘုံမှု့ဆိုတကလုံးယူယံးအနိုင်၊
အခို့မှု့နိုဒ်းအကွု့ဝါအဂို့အကို့တာဘုံဟေးဂို့ဘုံ။ အဒုံးကာဘုံယူက
ဘုံမံတံ့ဌတာဘုံညီးတာဘုံသွံ့နှုံးတဲ့သာ။ ဆီဖိုလာအဒုံးမံတွေ့
တဖုံးဟံးနှုံးလွှုံးတက္ခာ့တွေ့။ ဆီကစ်လာအဆိုဖို့အံ့ကာဘုံ
ဟွှာ့နှုံးအတွေ့အုံကိုလာအဆိုဖို့တဖုံးအံ့ပျော်ဖျော်းပဲ့ဒီးတွေ့အုံကိုရှိ
နှုံးလို့။ ဆီဖို့နှုံးအို့သာသီမှု့တဲ့အို့ဘုံအဆုံးမှုသူကစိုးဘုံ
ဆုံးနာ်နာ်ဒုံးအီထံတာသူ့ယူယံးလို့။ မှုမှု့အဆုံးတဲ့အို့ဆံးလွှုံးနှုံးရုံး—
လွှုံးဆံးယူယံးနှုံးရုံးအလို့ခံသူ့ပဲ့လို့။”

ဖါလူထူသံကွိုဝါ၊ “ပအဲ့ဒီးလာတံ့ဌကတဲ့ပွဲတွေ့ဘုံးဘုံးဖိုး
ထို့သီအဂုံးနှုံးလို့။”

တံ့ဌတိတိစံးပဲ့၊ “အပဲအံ့မှု့တွေ့အကိုဒို့အကျိုးအဆိုကတာ်တမံး
လို့။ နတေသူးလဲ့ဟံးနှုံးနှုံးဆိုဖို့ဘုံးနှုံးနှုံးဘုံးကတဲ့ကတို့ဟ်စား
တွေ့လို့ဂုံးဂုံးလို့။ တွေ့လို့ဂုံးဂုံးစံးတွေ့နှုံးမှု့ဝါ၊ အလို့ကာဘုံသူ
ကာဘုံစွဲးကာဘုံကဆွဲကဆွဲး၊ နကာဘုံများလားပ်စားတွေ့လို့
နှုံးလို့။”

တုလှတုလာအလိုင်လာပမာဒီးသွဲ့်လားနဲ့်ဖို့အောင်တွေ့ရှုံးစွဲတော်များထဲများ၊ ဒီးတပူ့တပူ့ကအို့အဘာ်စာ့စုံနည်းတစိုးနာ်များဖြုံတပာ့ထံအဟာ့ဖာအကာအလိုင်ခံကျို့နဲ့်လို့။ ဆူတပာ့ထံအခံဒေါ်တို့နာ်လူလျှော့မဲ့တို့တို့ဝံ့များကဲ့သွဲ့်လားလာအပူ့နဲ့်လို့။ ဖဲမူ့အူလှုံးလာ၏ဝဲအကတို့အို့တူ့ထဲမူ့အူကဲ့ကဖေးနဲ့်နာ်ကျော်လို့တုံးအားမူ့အူဖို့ခို့တပျို့တထိနဲ့်လို့။ လာသပာ့ထံအဖို့ခို့တို့တို့နာ်များသာဒီးထဲ့ဝါသူလို့။ အပဲအံ့ဌားမူ့နဲ့အခါတာ်လို့ပံ့ာ်ဘာ်။ ကာ်ဘာ်ကို့ထို့ဘို့သီးကဟ္မာ့နဲ့်တို့တုံးကို့အူဆီးဖို့တဖော်ဒီးအပဲသွဲ့်ကပ်တုံးအလာ့အလို့ကိုသာမူ့နဲ့်လာအမိုင်ပုံ့ဗို့ဒီးကအို့ဝဲပဲတုံးခို့ကျော်ဖော်ဒီးအဖို့လှို့နဲ့်လို့။”

နိုင်လွှဲဝါတစို့တုံးမဲ့ခဲ့အသာဒီးတဲ့ထို့ဝဲ၊ “ကဲ့ာ်ပကက္ခာ့သကိုးဖါတုံးတို့ကရှုံးလို့အပျို့ဖို့တုံးမဲ့မဲ့ဆွဲ့်မေးပကဟဲ့ကဒီးလာတုံးများလို့အသီအကို့လို့။”

စီးဘီမဲ့၊ လူထူ့၊ လူဝါစံး “ဂို့လာအဂ္ဂါတုံးတို့ဘျူးဒို့မဲ့” ဖါတုံးတို့၊ “ဂို့လာအဂ္ဂါကိုးကဲ့”


သားစုံသာကော်အံ့ဌားမူ့လာတုံးများတော်သားအယိုလာခံတန်းဂို့တဟဲပုံ့ဗို့ထို့လာ့ဘာ်။ ဟာ့ယူန်းရုံ့ဗို့တစို့မေးဟဲတုံးဖါတုံးတို့အဟံ့ဌားနဲ့်လို့။ သာကော်ဆာဂ္ဂါတုံးတို့တို့၊ “ဟာ့လာအဂ္ဂါတုံးတို့” “ဟာ့လာအဂ္ဂါ့” ဖါတုံးတို့စံးဆာက္ခာ့ဝဲလို့။

ဖါတံ့၏တို့ “ဘာ့အတို့လို့တဟါအံ့ဘာ့လာယဆီဖေးထို့သိတဖြုံဟဲတု့အယို့သူကမေးလိုဘာ့တ်တ်လာသူမဲ့လို့။” လွှုံးကျလာ့တဲ့တ်တ်တို့ခို့လို့ဆူကရာပူ့ဖဲ့ဆီဖိတ်ဖြုံအို့လာထားဝါတ်ကျု့ခို့လို့ကိုခို့ကျု့ဖေးဒို့ထဲသိုးစို့နဲ့ခို့ခို့ခံဖျာ့ဘာ့ကရို့အဖို့လို့အခါနဲ့လို့။ ဖါတံ့တု့လို့ဖဲ့ကရာအယာ့ဒီးစံးပဲ့，“တဟါအံ့ယကတဲ့န်းပုံ့သူဘာ့ယေးဒီးတ်ကွု့ထဲဆီဖိုးထို့နဲ့လို့။ တ်ဝဲအံ့အို့ကဒီးခံပတ့်လို့။ တာတပတ့်တ်ဟဲ့ဘာ့တ်ကိုဒီးခံတပတ့်တ်ကွု့ထဲဆီဖိုးနဲ့လို့။”

ဘိမဲ့သံကွု့ပဲ့，“ပဆီတဖြုံတ်ဝဲခံးလို့ဒီးအမို့ဟဲ့အို့ဒီးမဲ့လို့။ တ်ဖိတ်ဖြုံအံ့တသူ့ညဲ့မဲ့မဲ့၊ တဲ့”

ဖါတံ့တိတိ，“နကွု့လာနဲ့မဲ့တနဲ့နဲ့ဒီ့ဒီ့အသားလို့ကိုဒီးဖို့သုံးကပါ့လုံးလို့။ အဝဲသူ့အမို့မူ့ဒ်ခို့ကျု့ဖေးဒို့လို့အဖို့ခို့ပကိုးလာမူ့အူဒာ့လာအဟု့လာအို့လို့။ အယို့ခဲ့အံ့ဖါတံ့ကတယဲ့သူတဲ့လာယု့နဲ့ပို့ဆီးနဲ့နဲ့အဂျာ့နဲ့လို့။ တ်ဟဲ့ဘာ့တ်ကိုနဲ့ဆီဖိုးထို့တသို့တဲ့လာယု့နဲ့အို့တ်လာအနဲ့လို့။ အခါဝဲအံ့မူ့ပုံ့သွေ့ရ်စ့်လို့။ မူ့မူ့ဖဲ့တ်ကိုအလာတို့မူ့ဆီခို့နဲ့နဲ့မေ့စ့်လို့မူ့အူမူ့ဂဲ့၊ ထူးကွံ့မူ့မူ့အူမူ့ဂဲ့သူ့လို့။ မူ့မူ့လာမူ့နဲ့တခို့နတ်ဟဲ့အို့မူ့အူတသူ့ဘာ့။ ဆီဖိတ်ဖြုံသူ့ညဲ့တ်ကိုကိုဒီးလို့။ မူ့ကိုကဲ့ဆီးဒီးကအို့ယံ့ပဲ့လို့။ တ်မူ့ကိုအသားဒီးကဟဲ့ဘူးပဲ့လို့။ သူကထံ့ဘာ့လာဆီဖို့တု့အနဲ့အို့အို့ဒီးအဆူ့

အဒီးဖိတယ်ပဲစိုက်ဝဲအဟိုအကစ်အမို့ပျော်သံဃာန်အိုစိုက်ဒီးလိုက်
ဘာ့တ်တ်ကိုစွဲလို့ဝဲအရှုံးနှုံးလို့။ တန်ခိုးတန်းတ်ကိုလာအ
လိုက်ဘာ့ဝဲလို့စွဲအရှုံးနှုံးလို့။ ဒီနှုံးအသိုးအမို့ပျော်ဒိုက်ဒီးလိုက်
ဘာ့တ်တ်လို့လဲ့ထို့အဟိုချို့ကိုလာတ်ဝဲတရံးမှုံးမှုံးကိုအနှုံး
ဆီလဲအိုးလာကရာကပေအဟိုနာ့မေလဲ့ထို့တစဲးတစဲးဝဲ
တူ့အပဲ့စိုက်ယိုးစံးနှုံးနာ့သုးကွြားအိုးဆူတ်လို့အသိတတို့ဒီး
ကဲထို့နှုံးလို့။ ပကလဲ့ဆူတ်ဂုံးဘာ့ထွဲတ်အံးထွဲကွုံးထွဲနှုံး
လို့။”



နိုင်လွှဲဝါသံကျော်၊ “ဖါတံ့၏၊ တုံးအံးထွဲကျော်ထွဲဆီဖိဆံးနဲ့၍နတဲ့ပူး
ပက္ခားနိုင်ဘာ့ဘာ့ဆုံးပမေသပုံးတုံးမူ့တလို့တယ်ဟိုတမ်းမူ့ပဟဲသံ
ကျော်ဖါတံ့၏သူ့၏。”

ဖါတံ့တိစံး၊ “ပဲယမေချိုးနဲ့၍သူမူ့ဟဲကိုးယေယမေစားသူတို့
သူ့လို့။ တလို့၍သူဟဲ့ယေကျို့ရှု့နဲ့နိုတဘားဘာ့။ ခဲအံးဖါတံ့ကတဲ့
ယူ့သူတဆီဘာ့တဆီလို့။”

“တုံးအံးထွဲကျော်ထွဲဆီဖိဆံးစံးတုံးနဲ့၍စားထို့ပဲလာအဖော်ထို့လာ
အံးခြုံကုန်နကဘာ့ပ်အီလာမူ့၍အူဒာအဖိုလ်တဘျိယိုလို့။
ပဲ့ထို့တန့်ရုံးဝံးအလို့၍ခံနာ့ပ်လို့ထံလို့။ နပ်လို့ထံ
ဝံးတခိုန့်ရုံးနပ်လို့နဲ့၍ခံအဆာ့လာတုံးဘာ့ဘာ့ဖူးလဲ့တ
ဘာ့ဘာ့ကျွဲ့ပဲကအို့ပဲကမော့ပဲလို့။ ပဲအဆံးအခါအံးထားအို့တုံး
လာကျိုးပူ့တသူ့အံးဘာ့။ လာခံတန့်နဟ်လို့ကျိုးဖိုလာအဆာ့အို့
အဂို့သူ့လို့။”

ပဲတုံးလို့အံးကအို့ပဲယူနဲ့နကျော်တုံးကို့အသဟို့ဒီးကျော်ဆီ,
အဆူ့အံးမူ့ဂူ့က စီဒီနဲ့နထူးကွံ့မူ့အူသူ့လို့။ ပဲအဆာ့ကတို့
အံးနမူ့သူးကွံ့အလို့လာအသိတဆီနာ့ဘာ့ကျွဲ့လာဂို့မူ့တမူ့မူ့နဲ့
နဲ့၍လို့။ ဆီဖိနဲ့အို့လာမူ့ကို့အယူ့လွှု့ဆံးယဲ့သိဒီးအဆူ့
ပဲ့ဂူ့လို့။ တနို့သာ့ဆံးယိုဒီးနကျော်အဆူ့မူ့ပဲ့ဂူ့ထူးကွံ့မူ့
အူသူ့ပဲလို့။

“အခါဝဲအံ့ဆီဖိတဖုန်းနှင့်ဖေးအမို့အဖါဘာ့လံအပိုနကဘာ့နို့
ဖေးဝံ့ဟ်ကူ့လာဆီမို့အလို့ဆီဖိအလို့ဝံ့နဆီတလဲအဆုံးအို့
ကယ်ကယ်သူ့နှင့်လို့。”

လူထူး၊ “တဲ့ တုလာဆီမို့နှင့်ဆီဖိမှု့တအို့အဒံ့သူ
ဇဲ့。”တဲ့တိတိစဲ့ဆော်၊ “ဆီမို့နှင့်တွေ့အပွဲ့ထို့ယဲ့လာလံနှင့်အဒံ့
အို့ထို့လာအဟာရာပွဲ့အို့တုလာလို့၊ ဆီဖိအို့တအို့တဘာ့ပူး
ဘာ့။ ဆီမို့ဒံ့သူ့အဆောကတို့သူ့ဘာ့မှု့နှင့်အို့အဒံ့တုလာ
ဆီမို့ယူဘူးအတောတဖျာ့ရာလာဝဲလို့။ တုလာဆီနှင့်အို့တကု့၍
ဒံ့ရာလာဂါးခီအို့စု့ကိုးဝဲအယ်နဘာ့ထားဆီဒံ့တနံ့ခံသျှနှင့်လို့။
ဆီမို့ဒံ့အဆောကတို့အံ့တုကဘာ့ဘူးဝဲလို့။ သုံးမံယို့၊ ထွေ့
ဒီးတု့မှု့ဟဲ့မှု့ယူးဆီမို့နှင့်အဒံ့လာကဘာ့ပု့စု့ထို့ချွဲ့နှင့်
ဓားခံကွံ့ဝဲမူ့တမှု့လို့သံးကွံ့ဝဲဒီးအဒံ့တကဲ့ထို့လို့ထို့လာ။
အယ်ဆီမို့မှု့ယူးအို့အို့သျှနှင့်ဆီဒံ့လို့စု့အံ့ဝဲအို့သူ့ဘာ့ပြု
လို့သူ့သူ့နှင့်လို့။ မဲ့ဆီဒံ့အခု့ခဲ့နှင့်တုကပ့်ကဘာ့အို့ဝဲတနံ့
တဆံ့လွှု့နှင့်ရုံ့လို့။ ဒီသိုးတုကပ့်ကဂ္ဂာ့ဝဲအဂို့နှင့်အလို့
အကျေကဘာ့ပူ့ဖူးဒီးတုလို့ကဒ္ဒာ့နှင့်လို့။ တုဂို့ခါဝံ့နံ့မှု့နဲ့
ထိဒီးတုစူ့ခါဝဲတုကပ့်စု့ဝဲဝဲနှင့်လို့မှု့အူမှု့အို့တခိုနမောကပ့်နှင့်အို့
သူ့လို့။ ဘာ့ဆုံးလာမှု့အူတအို့အလို့နဲ့ခွဲ့ကပ့်တုမံ့မဲ့
သူ့ဝဲ၊ ဟာယဲ့နှင့်ရုံ့တွေ့မှု့ဝဲသူ့ဝဲနှင့်လို့။ ဝဲနဆီတလဲတု့အို့နှင့်
ဆီဒံ့စု့လို့ဝဲသူ့စု့ကိုးအယ်နဘာ့ကျဲ့ကျို့အဆုံးသိဒီးအလို့
လံတစဲ့ဘာ့တစဲ့နှင့်လို့။”

နိုလုဝါ, “ခဲအံအန်ရုံး၏တဆံဘုံလု, ဖါတံ့တိကအဲၤဒီးမံလု.
အယိုပကကု့ဗော်စားဒီးဟဲခဲဂို့လာဟာကဒီးနှုံးလို့။”

ကိုးဂေါ်းဆာဂု့ဖါတံ့တိတိ, “နေလာအဂု့။”

ဖါတံ့တိစံးဆာ, “နေလာအဂု့ဂိုးဂေါ်း။” နှုံးလို့။

မဇကဒီးတနံ့လာဟာယူန်ရုံး၏စံးလူထူး, ဖါဘီမဲ, နိုလုဝါသာကု့
ဟဲကိုးကဒီးအသကိုးမျှဂို့ဒါအဲၤတကု့လို့။ ဆာဂု့ဆာဝါလို့အ
သားဝံ့ဆုံးနှုံးတဲ့သကိုးတံ့တိဒီးဖါတံ့တိတိဖဲ့ဆိုကရ၍အခါလာကပို့
လို့နှုံးလို့။



ဖါတံ့်တိတိစားထို့တော်ကတို့၊ “တဟာအံ့ဌယအဲ့ဗီးတဲ့ဘာ့သူ
ဆီမို့ဒံ့်တဖြု့အဂ္ဂု့်၏အံ့ဌလို့။ တော်လာဆီမို့နှု့ဗု့တူ့ဒံ့်ပဲ့ပွဲထို့
တနံ့်နှု့အို့ဘု့းပဲတစို့ဖိလို့။ ဖန္တု့နထံ့်အဆူ့်လို့ထဲး၊ အမ်ု့
လို့ဆူ့်တော်လာ၏အာ့နှု့လို့။ အဝဲအံ့ဌယံ့်တလာတလာဘျူ့မား
ဒံ့်ကဒါက္ခု့လို့။ အဆုံ့အို့မှု့်တရု့မှု့တမှု့်တု့ဆူးတော်ဆါမှု့်
ဘာ့အံ့ဌမှု့်ဂု့်ယံ့်တု့လားအံ့ဌလာဘျူ့မားဒံ့်ကဒါက္ခု့လို့။ မှု့မှု့်
ဆီလာပျော်ဘု့အို့လာမှု့်ကျို့ပဲ့ကွု့်လာတော်ဆါတု့ပွဲအဂို့နှု့မှု့်
လာတော်ကတဲ့ကတို့အဆုံ့အို့်ဂု့်ဂု့်အယို့တလာတပဲ့ဘာ့တဆုံ့
ယု့်သို့ဘျူ့မားဒံ့်ကဒါနှု့လို့။ ဆီမို့တနို့တနံ့်ဘျူ့မားဒံ့်ကဒါ
အယို့ဆီမို့တနို့တနံ့်နှု့အံ့်တို့ဗု့်ဘားသာ့ကယာ့သာ့ဆံ့တု့သာ့က
ယု့်လု့်ဆံ့အို့်ပဲ့လို့။”

နှု့ဒါအဲ့ဗီ့၊ “ဖါတံ့်တိတဲ့ဘာ့ပွဲဆီမို့အဂ္ဂု့်ယန်ပာ်လု့၊ လာညာ့ခါ
ပမှု့်ထံ့်ဆီမို့အဆူ့်လို့ထဲးနှု့်ပွဲတပဲ့လာဆီဖါကို့ထဲးအို့ဆီမို့
အဆူ့်လို့။”

ပွဲနံ့်ကို့ဂေါ့်ဗီးဗီးဖါဘိမဲ့စံ့်ပဲ့၊ “နှု့ဒါတကာဟားတဲ့တော်နှီးလို့။”

ဖါတံ့်တိတဲ့ကဒီ့ပဲ့၊ “ခဲ့အံ့ဌယကဘာ့တဲ့သူ့ဘာ့ယူးတော်ကျူ့ကျို့ဆီ
ဆာ့အဂ္ဂု့်လို့။ ဆီဆုံ့နှု့်ပဘာ့်မော်အို့သာ့ကလု့်၏အမှု့်ဆီဖို့ဆံ့်၊
ဆီဒံ့်ထို့သို့ကျူ့်မို့ကနို့ဖါကနို့ဒီ့ဗီမို့ဒံ့်တဖြု့နှု့်လို့။ ဆီဖို့
ဆံ့်မှု့်ပဲ့ဆီလာအစားထို့တသို့ဗု့်ယူ့်ယူ့်ယူ့်အယို့ပဘာ့နှီးဗီးလို့
အို့သာ့ပတို့်အမှု့်အဆုံ့နို့်ဂု့်တာ၊ အဆုံ့နို့်ဂု့်ခံ့်၊ ဒီ့အဆုံ့

နိုင်ကံသာနှုံးလီ။ လာဆီဆုံအကျိတ်လာကကဲတုံကံတုံဘီ
တဖုံအိုံပဲအကလုံကလုံလာဆီညုံကအီထိုံ၊ အယံကဆိုံ
အဂိုဒီးအဒံးအကုကဆိုံအဂိုံတဖုံနှုံလီ။ ဒ်သီးတုံသုံးတဖုံ
အံးကလာပဲအဂိုံ နှုံတုံအဆုံလာလုံတဖုံအံးလာပဲအဲလီ။
အဟိပနီးဖူးလီအဆုံသာပတို့ဒ်လုံအသီးလီ။

ဆီပါလာအဆံးတဖုံလိုံဘုံတုံအိုံဂဲ့ဒိုံနှုံဆီလာအဒိုံတဖုံ
လီ။



စိုက်မဲ့ကျော်လီးဆူဆီအကျိုးသံကျော်ပဲ၊ “ပထံ့ဘာ၏လာပဆီတယ်
တသို့သူ့ဟားစို့အို့တော်လာ့ဒါ့နှင့်မာ့မို့စွဲကိုးအယိုဝံသံးစူ့
တဲ့နှုပ်ပူ့တဆုံးတက္ခု့မို့။”

ဖါတံ့တိတိစံးဆော်၊ “မူးဝဲသာ၏၊ တော်နှုန်းပကိုးလာအဆုံးသံက
စဲ့လီး၊ တော်လာအဆုံးသံကစဲ့နှုန်းမူးဝဲတော်မဲ့တော်မဲ့လာဆီအို့ဝဲ
နှုန်း၊ အို့ဝဲရဲ့တဖော်ကိုးကလုံးအယိုကဲထို့တော်ကို့တော်ဘာ့၊ အတူ့
တော်ဆိုနှုန်း၊ အမို့လာအဒံ့တဖော်အဒံ့ကူဖျို့သီး၊ ဂို့၊ ဒီးဖျို့ပုံးဝဲ
တို့ရဲ့နှုန်းလီး၊ ဒီပူ့ကညီမူလာတော်ဒီးတော်လာ့တဖော်အို့နှုန်း
အို့ရဲ့အသီးဆီလာအို့တော်ဒီးတော်လာ့တဖော်အို့နှုန်းလီး
ဆီနှုန်းဆီလာအို့ထဲတော်အဆုံးလာပူ့ကျို့အို့တဖော်နှုန်းလီး၊
ဆီမို့အဘူ့တကယဲ့နှုန်းကိုးမူးနဲ့နကဘာ့ဒုးအို့အို့တော်ဒီးအသံ
ကစဲ့တပို့၊ မူးမူးဆီမို့ဆုံးစံးထဲ့နှုန်းသီးနှုန်းအဘူ့တကယဲ့အို့
ဝဲလာ့ဆီဖူ့းဒီ့ပူ့ယူယူတယူနှုန်းလီး၊ ဆီဖူ့းယဲ့သီးနှုန်းကြားစံးထဲ့နှုန်း
တော်ဒီးတော်လာ့အသံကစဲ့လီးလီး။”

နှုန်းလူ့ဝါသံကျော်ကဒီးဝဲ၊ “တံ့ဇော်၊ ပဘူ့သူ့ဒု့သံထဲ့လီ့ကို့ပူ့အ^၁
ဆီလီးမျို့၊ မူးမူးထံ့ဂျီ့ဂျီ့လီးဆီတို့လီး။”

ဖါတံ့တိတိစံးဆော်၊ “နဘူ့ဆီအကလုံးကသံကစံးဘာ့ဆုံးတမု့
လာအဝဲသံ့ယူအို့အဆုံးကဘာ့ရဲ့ရဲ့ဘာ့ဘာ့ဘာ့လာပတော်လီ့တော်
ကျဲ့အံ့အပူ့ဘာ့။ ဘာ့သူ့သူ့အဝဲသံ့ကမဲ့နှုန်းတော်ဆီဒီးကဆူး
ထို့ဆီထို့လီး။ အယိုအဝဲသံ့လို့ဘာ့ဘာ့တော်ကျော်ထဲ့အံ့ရဲ့ဘာ့ဘာ့

ဘၢတ္ထုလီတီလီလီ။”

သရိမ္ပ်ဘၢတ္ထုအဲဘံး၊ “ပဝပဆီနှုံဒီနံ့်ညါအဆၢ်ပူ့တလာ်စုနိတဘူ့ဘၢ်ဘၢ်။ အဆၢ်အီၢ်ဒီးအကစ်နှုံဟားယုအီၢ်ဒ်ဝံလီ။ မုမုၢ်ဆီလာတၢ်ဘူ့အီၢ်အီၢ်လာမုၢ်ကျို့ဝံကွ်အပတီၢ်တဖၢ်အီၢ်ဝံလာ်ဆံးအီဒီးကလာ်တီၢ်ဆံးအပကဘၢ်ဒွးကွ်အီၢ်လီ။ တၢ်ဝံနှုံစုလာ်လီ။”

ဖါတၢ်တိတိံးဝံဒ်။ “မုၢ်ဝံသာ်။ အယီယကတဲ့သုဒ်အံးလီ။ ဆီဖေးထို့သိတု့တလဲ့တခီ့ယု့နှုံအီၢ်အဆၢ်လာ်တပီၢ်တု့တပီၢ်ယု့ရဲ့ဝံ။ စေးထို့ပဲနှုံတု့လာယုၢ်လဲ့အကတီၢ်တခီ့အီၢ်အဆၢ်လာ်လာ်ဝံယုၢ်ပီၢ်အယီဆီမီၢ်ပုၢ်လာ်အဒံ့နှုံစားထို့လာ်အဖေးထို့တသီတု့လာ်အဒံ့လီ။ ထို့မီၢ်ပုၢ်လာ်အဒံ့တဖၢ်ဒီးကဒံ့တပု့ပေါ်ကိုးနံးအော်ဘၢ်အီၢ်အဆၢ်တသီ့ဘူ့ဘူ့အီၢ်ဆီမီၢ်ပုၢ်လာ်ဝံယု့ရဲ့နှုံလီ။ ဆီမီၢ်ပုၢ်လာ်အဒံ့တဖၢ်ဒီးကဒံ့တပု့ပေါ်ကိုးနံးအော်ဘၢ်အီၢ်အဆၢ်တသီ့ဘူ့ဘူ့အီၢ်ဆီမီၢ်ပုၢ်လာ်ဝံယု့ရဲ့နှုံလီ။ သူကွ်လာတၢ်ဂို့အော်အုံနှုံဘၢ်အီၢ်အဆၢ်တသီ့ဘူ့ဘူ့အီၢ်ဆီမီၢ်ပုၢ်လာ်ဝံယု့ရဲ့နှုံလီ။”

ဖါတၢ်တိထုးထို့ဒွးနှုံဘၢ်တၢ်ဂို့အော်တီ့ဘူ့ဘူ့အီၢ်ဒီးတဲ့ဘၢ်သူဘၢ်ယုးတၢ်မော်ကွ်ဆီအတၢ်ဒီၢ်ထို့အဂုၢ်နှုံလီ။”



စိုးသီမဲသံကွိုဝါ၊ “တုံးလာထံရှုကိုဂေါ်အဆိုလာပည့်နှင့်ကိုဆိုကို
လျေနှုန်းပွဲလျေမားအပ်ပွဲလျေ။”

ဖါတံ့ဌတိတဲ့ဆာဝါ၊ “ပဲပဆိုလာဟံ့ဌတဗ်အသေးမှု့အို့နှံလျေယိုး
လျေမားအစိုးအို့ပဲနှံခွဲဒီးဆိုလာအဖို့အကလုံးနှုန်းအို့ယိုးခွဲတူ့
တပို့လို့။ အပဲသုံးအပ်ပဲနှုန်းအခါတို့။ အဖို့မှု့အို့တဆုံးတုံး

တဆံယီးဖျော်ဒီးဟဲ၊ ဟုဝဲဝဲကွုအဖိလို့၊ မူမူနဲ့ဖါတဖုန်အသား
အနိုင်နှုန်းဆီလာအဆုံးအကလုံနှုန်အိုင်ဝဲနဲ့စွဲတူ့တပို့ဘဲ့ပုံး
ဆီလာအဖို့အကလုံတဲ့ဆီဖါကိုနဲ့လဲယီးလာတာ့ဘုံးအိုင်တပို့
တရဲ့တူ့လာတပို့သာရဲ့နှုန်းလို့၊ ပဆီလာပဟံုံးတဖုန်ညီနှုန်ပို့
အမို့အခံတူ့လာခံလဲဘဲ့ပုံးသာလာမေးအမို့မူ့အို့ဒီးအဝဲသုံးဟေးဖေးအ
မို့အခါအစို့အိုင်ဝဲခံရဲ့တူ့ခံရဲ့ယ့်သားနှုန်းလို့၊ ဆီအကလုံဆုံး၏
ဆီကအဲအကလုံနှုန်းဒီးဟေးဖေးအမို့ပဲတလာတဲ့ဆီခံလဲနှုန်းလို့၊
ဆီကို့လာတဖုန်အိုင်ဝဲအဆုံး၊ အဖို့၊ အဖုံ့ဆီအဖုံ့ဖုံးအက
လုံကလုံးလို့၊ ဆီလာအဆုံးဒီးအဆီတဖုန်လွှဲ့လာတဲ့ယ့်လာ
ဒံ့ပဲဒီးဆီလာအဖို့တဖုန်လွှဲ့လာတဲ့ယ့်လာအိုင်ဝဲအိုင်ဝဲအိုင်းလို့”

စိုးလူထူသံ့ကွုဝဲဖါတံုးတို့တို့၊ “တုံးလာဆီကို့လာနှုန်းဟဲဝဲသူ့မေး
ကတိုင်သီးပဆီလာဟံုံးနှုန်းကိုးမေး၏”

ဖါတံုးတို့တို့ဝဲအိုင်း၊ “တုံးသီးဘုံး၊ တုံးလာပဘုံးဆီအားအိုင်း
ဂို့နှုန်းလာအခိုင်းလုံးလုံးပဟ်လို့တုံးရဲ့တုံးကျဲ့ခံကလုံးသာ
ကလုံးလို့၊ တာတကလုံးပဘုံးဆီလာပကအိုင်းအည်းနှုန်းအ
ဆုံးတကလုံးဒီးဆီလာကအိုင်းချွဲ့ချွဲ့အည်းကအကို့လို့၊ ခံကလုံး
တကလုံးပဘုံးလာကအိုင်းအိုင်းလို့၊ ပဒ္ဒးအိုင်းအဆုံးလာတဲ့အဖုံ့က
အေး၊ အကု့အတိုင်းအိုင်းလို့၊ မူမူ့သာကလုံးတကလုံးတဲ့ဆီ
ပဘုံးနှုန်းအဖုံ့လာပကဒ္ဒးဟဲအိုင်းလို့၊ ဆီမို့လာပဒ္ဒးဟဲအိုင်း
နှုန်းပဟ်ယုံးဒီးဆီဖါလာဆီမို့ တဆံဆီဖါတာ့ဘုံးတူ့ခံဘုံးလို့၊ ဘုံးဆုံး

ကတိစွဲ၊ တန်းတကတိဒ်လဲ့ဘုံ။ လာပကူးဟူဖော်ခြင်းအတိုင်း
အိမ်ပြေသူစဲးလာအေးဟူဖော်ခြင်းအတိုင်းအိမ်ပြေတမာဟု
ဖော်ဘုံ။ တို့ဘုံဆိုအလိုင်တန်းမေးကွုံဝဲလာဆိုမိုင်ဟန်အိုင်စွဲ၍
ကိုးဝဲဘုံဆိုတော်အိုင်အိမ်။”



သရှိမှုပ်ဒါအဲ့ကွုံလို့ဖိတ်ဗီတိအဆီအကရာ်ဒီးသံကွုံ၊
“ဖိတ်ဗီနတဲယူ့ပျော်၊ နသို့လို့ပျော်ဆီအဂ္ဂုံးပူ့ပဘုံဆီသူလုံး ဘုံ
ဆိုဆီမှုံးဆူးမှုံးဆီပကယာ့ဘျိုကတ်ကတို့အို့အိုင်လဲ့။”

ဖါတံ့်တိတိက္ခာနှုန်းလိုအပေါ်အသားပူဇာရဲထူးထို့အလုံးတွေ့နှုန်းတဲ့၊
“ဆိုအတ်ခါနှုန်းပနီးအီးခံကလျှော်လို့။ တာတကလျှော်နှုန်းမူးတ်
ဆိုဘာ့ကိုတ်သူ့ဒီးအပဲတကလျှော်မူးတ်ဆိုလာတကူးတက်
တ်ဘာ့နှုန်းလို့။ တ်ဆိုလာအဘာ့ကူဘာ့ကိုတ်တ်နှုန်းမူးသံဆိုချု
ဒီးအပဲဘာ့ဆော်၊ မူးမူးဆိုလာအတဘာ့ကူဘာ့ကိုတ်ဘာ့နှုန်းနယ်
ဘူးအိုးချုးဒီးကမူးဖို့ရှုံးအလို့တအို့ဘာ့။ တ်အကိုဒိုက
တ်တစိသုဘာ့တ္ထတ်အလို့လာအယံ့ဒီးဆိုကရာတစဲးပိတ္တယ်
လို့။ ပဲဆိုဆိုတ်နှုန်းဆိုလာအဆိုတဖ်လာသူယ်အိုးတချုးတ
နှုန်းတဖ်ဟုလို့ဆိုကုံးအိုးအချုံကတ်တက္ခာ့။ တူးလို့လာအန်
ကဲ့သိုးတခိုအဂ္ဂာကတ်မူးသံဒီးဖွဲ့ဗုံးအူကုံးလာမှုံးအူနှုန်းလို့။”

ဖါတံ့်တိတဲ့ကဒီး၊ “ပူဇားပူးတဲ့ပဲ့ဒ်တ်ပဲ့ဝါ့ဂုံးတ်အူ
အယံ့ယကတဲ့သူ့ဒီးအဲလို့။ တ်ဆိုမူးကဲ့ထို့လုံးနှုန်းဘာ့ကူ
တ်မူးဂုံး၊ တဘာ့ကူဘာ့ကိုတ်မူးဂုံးဆိုလာအဘာ့တ်ဆိုလာ့နှုန်း
ကုံးကဝါတအို့ပဲလာ့ဘာ့။ အဟိုအဂ္ဂာကတ်မူးတ်ပဲ့ဝါ့ပဲ့ဒ်
ဒီသိုးတ်ဆိုသုဘာ့ဆိုနှုန်းအဂ္ဂာကတ်နှုန်းလို့။”



With whom; I will up:/

စကားချိုး

ဤစာအပ်ငယ်သည်ကျေးလက်ဒေသရှိ ကြက်မွေးမြှုပေးချို့စီတ်ပါ
ဝင်စားသောအရပ်သူအရပ်သားတို့ သိရှိနားလည်ပြီးကြက်ငယ်
များမွေးမြှုပာတွင် မည်ကဲ့သို့စောင့်ရောက်လုပ်ကိုင်ရမည်ကို လွယ်
ကူစွာဖတ်ရှုလေ့လာနိုင်ရန်အတွက် ပုံပြင်ကလေးပမာ ပြုစုရေး
သားထားပါသည်။

မွေးမြှုပေးနှင့်ဆိုင်သော ပညာရပ်တရပ်အနေနှင့်ပြည့်စုံပြီးအဆင့်
မြင့်ခြင်းမဟုတ်ဘဲ၊ ကြက်မွေးမြှုပာ၌အခြေခံသဘောလောက်သာ
မိသားစုတစ်စု၏လက်စွဲလမ်းညွှန်အဆင့်ဖြင့်သာရေးသားထား
ခြင်းဖြစ်ပေသည်။

ကျွန်ုပ်တို့ကျေးဇာပြည်သူများအနေနှင့် အိမ်ထောင်စုသာယာရေးနှင့်
မူလုံမှုအတွက်အထောက်အကူ တစ်စုံတစ်ရာဖြစ်စေလျက်ကျေးလက်
ဖွံ့ဖြိုးသာယာမှုရရှိရေးကို မျှော်မှန်းကာရေးသားရခြင်းပင်ဖြစ်သည်။
နိုးကြားသောအနေဖြင့်ဘဝတက်လမ်းအတွက်တက်လုမ်းကြဖို့။

ပန်းချို့ — Gordon and friends

ထုတ်ဝေသူ — Drum Publication Group

၂။ ခုံးမရွာမှားလေးလေးတိုးတစ်ယောက်ကြက်မွေးမြှု။
ရေးလုပ်ငန်းအောင်မြင်နေကြောင်းကြေားတဲ့အ
တွက်ဖိုးငမဲနဲ့ဖိုးရွှေဝါနှစ်ယောက် ကြက်မွေးမြှု။ရေးကိုလေ့လာလိုတဲ့
အနနဲ့ ဦးလေးတိုးတိုးအိမ်ကိုခြေားလှည့်ခဲ့ကြတယ်။

“မင်္ဂလာပါဦးလေးတိုး”ဟုဖိုးရွှေဝါကဦးတိုးတိုးကိုနှစ်ဆက်သလို
ဦးတိုးတိုးကလည်း “မင်္ဂလာပါင့်တူတူတိုး” လို့သူတို့ကိုပြန်နှစ်ဆက်
အပြီးမှာ၊ “မင်းတို့နှစ်ယောက်တယ်အလာထူးပါလား၊ ငါနဲ့ဘာများ
အထူးကိစ္စရှိသတဲ့” လို့ဆိုပြီးသူတို့နှစ်ယောက်ကိုပြန်မေးလိုက်
တယ်။

“ဒီလိုပါဦးရဲ့၊ ကျွန်တော်တို့ဟာထမင်းစားလဲဟင်းမရှိ၊ ဝယ်ဘို့လဲ
ပိုက်ဆံမပေါ်တဲ့အတွက် ကြက်မွေးမြှု။ရေးပညာကိုဦးလေးဆီမှာ
လေ့လာဘို့အတွက်လာကြတာပါဦးလေး” ဆိုပြီးဦးတိုးတိုးကို ဖိုးငမဲ
ကပြန်ပြောတယ်။

ဦးတိုးတိုးက “ကောင်းပြီး ငါပြောပြရင်မင်းနားထောင်နိုင်ပါမလား
တစ်ရက်ကိုနည်းနည်းပြောပြမယ်လေ၊ တစ်ခါတည်းပြောရင်မင်း
တို့လည်း နားမထောင်နိုင်ဘူး၊ ငါလည်းမောမယ်။ ဒါကအသာထား
ပါ၊ ငါ့ကြက် တွေရောလည်းမသောက်ရ၊ အစာလည်းမစားရတ်လို့
သေကုန်မယ်” လိုပြန်ပြောတယ်။

“အချိန်ကကုန်မယ်လေ၊ ကျွန်တော်တို့ကကျောင်းလာတက်ယင်းနဲ့
လာတာသိပ်လာနိုင်တယ်။ ဦးလေးကအချိန်ပေးနိုင်ဘူးနဲ့ ပြောနိုင်ဘူး
ဘဲလိုတယ်” လိုနှစ်ယောက်သားပြန်ပြောကြတယ်။



ဦးလေးတိုးတိုးလည်းဆေးတံ့ကြီးခေါက်ပြီး “ကောင်းပြီပထမဦး ဆုံးအနေနဲ့ အခိုကအကြောင်းကိုနဲ့ပြောပြုမယ်။ တစ်အချက် အားဖြင့် မင်းတို့ဝင်ငွေတိုးလာမယ်ဆိုပါတော့” “ငွေများလာတာ အသားထား ပါပြီး၊ ဟင်းဝဝစားရာဘို့ကအခိုကပါပြီးလေး” ဆိုပြီးဖို့ရွှေဝါကကြားဖြတ် ပြောလိုက်တယ်။

ဦးလေးတိုးတိုးက “အမိမှာဟင်းစားဘို့ အတွက်မွေးမယ်ဆိုရင်အ ကောင်းဆုံးကအရပ်ကြက်တွေမွေးဘို့ သင့်တယ်။ ကြည့်ရရတာလဲ လွယ်ကျပြီးသက်သာတယ်။ ပထမဦးဆုံးအနေနဲ့အမင်းကောင် အထိုး တစ်ကောင်ဆိုရင်လုံးလောက်ပါပြီ။ ခြောက်လကျော်သွား တာနဲ့တစ် လမှာဟင်းဝါးခါလောက်အဝစားရမယ်။”

နောက်တစ်ရက်မနက်ပိုင်းမှာဖိုးငမဲနဲ့ဖို့ရွှေဝါတို့နှစ်ယောက်သာမ ကဘဲမလေးဖြူ၍ တစ်ယောက်ပါတိုးလာတယ်။ သူတို့ရောက်လာတဲ့ အခါမှာ ဦးလေးတိုးတိုးကြက်စားကြေးနေတာတွေပြီး

“မင်းလာပါ” လို့တစ်ပြိုင်နေက်ဆိုကြတာနဲ့။ ဂုဏ်းကနဲ့ကြက်တွေ လနဲ့ တဲ့ အခါ ဦးတိုးတိုးမျက်လုံးနှစ်လုံးပြုတ်ကျလှမတတ်လူငယ်သုံး ယောက်ကိုကြည့်ပြီးနောက် “ဒါလဲသင်ခန်းစာတစ်ခုပဲကွာ။ ကြက် ဆိုတာလနဲ့လို့မရဘူး၊ သေတတ်တယ်။ မသေရင်လဲဥတဲ့ကြက်မဆို ရင်ဥတနဲ့သွား တတ်တယ်။”



တောင်းတောင်းပန်ပန်နဲ့ဖိုးမဲ့က “သည်းခံပါ၍းလေး ကျွန်တော်တို့ မသိလို့ဒီလိုဖြစ်တာအား ကြီးဝမ်းနည်းတယ်။ နောက်ဆိုရင်ဒီလို မဖြစ်စေရဘူး” လို့ဦးလေးတိုးတိုးကိုတောင်းပန်ရှာတယ်။

“ကိစ္စမရှိဘူး” ဆိုပြီးဦးလေးတိုးတိုးစကားပြန်စကာ “ဒီနေ့မင်းတို့ အဖော်တစ်ဦး တိုးလာတာမြင်တော့ ငါတော်တော်လေးဝမ်းသာ တယ်” လို့ပြောပြီးနောက် “တကယ်လို့မင်းတို့အနဲ့အမိမှာဘဲ

ကြက်ကိုဘမ္မားမယ်ဆိုရင်ခြေတံမြိုင်တဲ့အိမ်မျိုးအတွက်အိမ်အောက်မှာ ပဲကြက်ခြိုလုပ်နိုင်တယ်။ ဒါမှာမဟုတ်၊ စပါးကျိုရိုရင်စပါးကျိုကိုအဖြေခြှေးကြက်ခြိုလုပ်နိုင်ပါတယ်။ ကြက်အိပ်စင်နဲ့ဥုံးစင်လည်းဆောက် နိုင်ပါတယ်။ အကောင်းဆုံးကတော့ မဒန်းမကလေးငါးကောင်ခြောက် ကောင်နဲ့ ကြက်ဖင်ယ်တစ်ကောင်ရာယူပြီး စမွာ နိုင်ပါတယ်” လို့ဦးတိုးတိုးကရှင်းပြပါတယ်။

မလေးဖြူက “ဦးလေးကျမအဖောက၊ ရာနဲ့ချိပြီးဝယ်ပေးဖို့စိတ်ကူးတယ်။ အဲဒါကျမဘယ်လိုလုပ်ရမလဲ” လို့မေးတယ်။

“တူမအနေနဲ့အများ ကြီးမွေးမယ်ဆိုရင်အမျိုးသနဲ့ပြီး ဥများတဲ့အမျိုးရွေးဝယ်ရမယ်။ မွေးမြှုံးမယ်နေရာလည်း ရေအလွယ်တကူရဘို့အစာဝယ်ဘို့နဲ့ သယ်ယူဘို့လွယ်တဲ့ နေရာမျိုးကိုစဉ်းစားထားဘို့လိုတယ်။ ကြက်ခြိုအတွက်ဆိုရင်ခေါင်တိုင်ကရှစ်တောင်ထွား၊ အနိမ့်ဆုံးလက်ခံတိုင်တွေက လေးတောင်ထွားရှိပြီးပါတ်လည်ကာ ထားရမယ်။ အထက်ပိုင်းမှာလေကောင်းကောင်းဝင်ထွက်နိုင်ဖို့နဲ့ အမိုးလုံဖို့လိုတယ်။ တံစက်ဖြေတ်အစွန်းအနည်းဆုံးတစ်တောင့်ထွားရှိရမယ်။ ဝါးနဲ့ပဲ ဆောက်လို့ဖြစ်နိုင်ပါတယ်” လို့ဦးတိုးတိုးကစိတ် ရှည်လက်ရှည်ရှင်းပြတယ်။

မလေးဖြူဆက်ပြီးမေးတယ်။ “ဦးလေးကြက်ခြိုဆိုတာကျမတို့ အိမ်လိုဘဲအခင်းလုပ်ဖို့လိုသေးသလား။”

“အခင်းဆိုတာသုံးမျိုးရှိတယ်။ အခင်းထူး၊ အခင်းကြဲနှစ်မျိုးပေါင်းဆိုတာရှိတယ်။ အခင်းထူးဆိုတာမြေကြီးညီးပြီး အပေါ်မှာစပါးခွဲ သို့မဟုတ် လွှာစာနှစ်တိုက်ကျော်ကျော်လောင်းချာ တာ ကိုခေါ်တယ်။ အခင်းကြမ်းဆိုတာကဝါးကို မစိုပ်မကြော်လောင်းချာ တာဖြစ်တယ်။ ကြက်ခြေမကျံ့အောင်နဲ့ကြက်ချေးလဲချလိုရရင် တော် ပြီ။ အခင်းကြဲအခင်းထူးနှစ်မျိုးပေါင်းဆိုတာကတော့ အခင်းရဲ့ဝါး ပုံ သုံးပုံကိုဝါးဖြစ်စေ၊ သစ်ဖြစ်စေကြမ်းပြင်လိုကြဲကြော်လုပ်ပြီး ကျွန်ုင်းပုံနှစ်ပုံကို မြေကြီး ပဲထားရတယ်။ အခင်းရဲ့အမြင့် ကနှစ် တောင်ဆိုရင်ရပါပြီ” လို့ပြီး လေးတိုးရင်းပြုပေးတယ်။

“ကြက်ခြိုကိုအရွယ်အစားအားဖြင့် ဘယ်လောက်ဆောက်ရမလဲ ဆို တာဦးလေးပြောပြပါဦး” လို့ပြီးရွှေဝါကမေးတဲ့အခါ—

ဦးတိုးတိုးက “ကြက်ခြိုကိုအရွယ်သုံးမျိုးထားရှိပြန်တယ်။ ကြက် ကြီးအတွက်ဆိုရင်တစ်ကောင်နှစ်းအပေါ်နှစ်တောင်ပါတ်လည်၊ ကြက်လတ်အတွက်တစ်ကောင်အပေါ်မှာတစ်တောင်ပါတ်လည် ထားပြီးကြက်ငယ်အတွက်တစ်ထွာပါတ်လည်ဆိုရင်လုံးလောက်ပါ တယ်။”

“အခုဒီလောက်ပဲပြောထားမယ်လေ၊ မနက်ဖန်ကျတဲ့အခါထပြီး ပြည့်ပြည့်စုံစုံပြောပြုမယ်၊ လာခဲ့ကြနော်” ဆိုပြီးဦးတိုးတိုးကလူ ငယ်များကိုပြောပြသွားတယ်။



နောက်တစ်ရက်မှာ လူငယ်သုံးယောက်အပြင် အသက်မကြီးမငယ် မိခင်တစ်ယောက်ပါ ပါလာတယ်။ သူမအမည်ကဒေါမထွေးတဲ့ “မင်္ဂလာပါတူ၊ တူမတို့” ဆိုပြီး ဦးလေးတိုးတိုးက ဝမ်းပန်းတသာ ခရီးဦးကြိုလိုက်တယ်။ ဆက်ပြီးတော့၊ “ကောင်းပြီ၊ မင်းတို့လေးဦးဖြစ်လာလို့ ရဲမှာကျောင်းသူတစ်ယောက် တိုးလာတာ ဝမ်းသာပါ တယ်။ ဒီနေ့မင်းတို့ကို ကြက်ငယ်ကလေးတွေ ဝယ်ယူတဲ့အခါ ဘာတွေ သတိထားစရာ လိုတယ်ဆိုဒါ ပြောပြုမယ်” လို့စကားစ လိုက်တယ်။

ဆက်ပြီး ဖိုးရွှေဝါက “ဦးလေးပြောတဲ့ ကြက်ကလေးဆိုတာ အသက် ဘယ်လောက်ကြီးတာလဲ” လို့မေးတဲ့အခါမှာ —

ဦးတိုးတိုးက “ကြက်ကလေးဆိုဒါ နှစ်ဆယ့်လေးနာရီသာ ရှိတဲ့ ပေါက်ခါစကြက်ဖြစ်တယ်။ အဲဒီ ကြက်ကလေးပေါက်လာတာနဲ့ ကြက်ဖောက်တဲ့သူက ကြက်မှာထားတဲ့သူတွေကို လာယူဖို့အကြောင်းကြားလိုက်တယ်။ သတိထားရမှာက ကြက်ကလေးတွေ တစ်မျိုးတစ်စားတည်းဖြစ်ဖို့၊ အရေးကြီးတယ်။ နောက်တော့ နှုတ်သီး၊ ခြေထောက်က အစအနာရောဂါကင်းစေရမယ်။ ကြက်ကလေးရဲ့ ချက်ကလေးတွေ ကောင်းမွန်ခြောက်သွေ့ရမယ်။ လုံးဝ သွေးမထွက်ပဲ ယောင်တက်တာတွေမရှိရဘူး။ ချက်မကျက်တဲ့ ကြက်ကလေးကို လုံးဝမယူနဲ့၊ ကြက်ကလေးရောင်းသူက သူ့ကြက်ကလေးတွေ ချိုးဖြူရောဂါမရှိကြောင်းကိုအာမခံနိုင်ရမယ်။ ကြက်ကလေးဆိုဒါ သုံးရက်အတွင်း အစာမစားလည်း အသက်ရှင်နိုင်ပါတယ်။ ဒါပေမဲ့ ရေကိုတော့ ချက်ချင်းထည့်ပေးရမယ်။ အစာကို နှစ်ဆယ့်လေး သို့မဟုတ် လေးဆယ့်ရှစ်နာရီကျော်မှ ထည့်ပေးပါ။”

ဖိုးငမဲ့ကထြီး “တစ်ရက်သားကြက်ကလေးတွေအကြောင်း ဦးလေးပြောပြပါလား” လို့တောင်းပန်တဲ့အခါ —

“ကြက်မွေးမြှုပေးရဲ့ အရေးကြီးတဲ့ အချက်တွေအထဲမှာ ဒီအချက်ပါတယ်။ ကြက်ကလေးသွားမယူဖို့ နေရာကိုကြိုတင်ပြင်ဆင်ရမယ်။ နေရာကောင်းမွန်ရမယ်ဆိုတာ သန့်ရှင်းခြောက်သွေ့ပြီး နေး

နှစ်း ကလေးရှိအောင် ကြိုတင်ပြုပြင်သွားရမယ်” လို ဦးတိုးက စကား စလိုက်ပါတယ်။

ဆက်လက်ပြီးဦးတိုးက “အနေးခါတ်လိုမယ်ဆိုရင်ရေအိုးတစ်လုံး ကိုလက်ညိုးလောက် အပေါက်လေးတွေဖောက်ပြီး တစ်ပေါက်နဲ့ တစ်ပေါက်လက်တဝါးလောက်ခွာပြီး အများကြီးဖောက်ရမယ်။ ဖောက်တယ်ဆိုတာ အိုးရဲ့အောက်ခြေမှာ သဲထူထူလောင်းထည့်ပြီး နောက် မီးသေးထည့်ပြီး မီးတောက်မီးခိုးကုန်မှ အပေါ်ကသံပြားနဲ့ လုပ်ထားတဲ့ အုပ်ဆောင်းကိုအုပ်ချုပ်ရမယ်။ အိုးအပေါ်တစ်တောင်ထွာ အနေအထားမှာ အုပ်ဆောင်းကိုချိတ်ဆွဲရမယ်။ အိုးအပေါက်ဝကို သံပြားနဲ့ဖုံးအုပ်ထားပါ။ ဒီမီးဟာညာခါမှာ အဆက်မပြတ်တောက် နေရမယ်။ တည်လုံးနေးတဲ့အုပ်ဆောင်း၏ အောက်မှာကြောက် ကလေး တွေဟာဝပ်နေလိမ့်မယ်။ အုပ်ဆောင်းကို သူတို့၏ အမေလိုပဲ သဘော ထားပြီးနေကြရှာတယ်” ဟုပြည့်ပြည့်စုံရှင်းပြတယ်။

အိပ်ငိုက်နေတဲ့မလေးဖြူ၍က “ပြန်ကြစိုးလားကွယ်၊ ဦးလေးတိုးခါး ဆန်ချင်လှပြီး မနက်ဖန်မှုသင်ခန်းစာအသစ်လာတက်ကြမယ်လေး” ဆိုပြီးတဲ့အခါလေးဦးစလုံးတစ်ညီတည့်တည်း —

“မင်္ဂလာပါညာချမ်းပါဦးလေးတိုး” လိုနှုတ်ဆက်သလို ဦးလေးတိုး လည်းပြန်လည်ပြီး “အားလုံးမင်္ဂလာပါညာချမ်းပါပဲ” လိုပြန်နှုတ် ဆက်လိုက်တယ်။

နောက်တစ်နဲ့ မန်က်သုံးၤီးလုံးအလုပ်များကြလို့ မလာနိုင်ပဲ ညာနေ ခြောက်နာရှိခဲ့မှ ၤီးလေးတိုးဆီကို ရောက်ကြတာနဲ့


“မင်္ဂလာပါညျေချမ်းပါၤီးလေး” လို့နှုတ်ဆက်လိုက်တယ်။

“မင်္ဂလာပါညျေချမ်းပါကွယ်” လို့ၤီးလေးတိုးကပြန်၍ နှုတ်ဆက်လိုက်တယ်။

“အဆင်သင့်လိုက်တာကွာ၊ ငါကြက်အသစ်ကလေးတွေရောက်လာလို့ မင်းတို့လည်းလက်တွေ့သင်ကြားရမယ်ကွာ” လို့စကားစလိုက်တယ်။ သုံးယောက်သားစကားပြောယင်းနဲ့ကြက်ခြိဘက်ကိုဆက်သွားနေကြတယ်။ ထိုးပုံသဏ္ဌာန်ရှိတဲ့ စားပွဲအချယ်သွေ်ပြားပုံးအစိုင်းနှစ်ခုအောက် အကာကလေးနဲ့ ကထားတဲ့ခြိ ကလေးထဲမှာ ရှိတဲ့ကြက် ကလေးတွေကို မြင်ရတယ်။ ဒီအချိန်မှာ ၤီးလေးတိုးတိုးရောက်လာပြီး “ဒီညမင်းတို့ကို ကြက်ငယ်ကလေးတွေဘယ်လိုကြည့်ရှုရသလဲ ဆိုတာသင်ပြုမယ်။ လုပ်ငန်းအဆင့် နှစ်ခုရှိပြန်တယ်။ ဒီအဆင့်ကမီး အပူနဲ့ကြည့်ရှုတဲ့အဆင့်ဖြစ်ပြီးနောက်တစ်ဆင့်က ကျွေးမွှေးစောင့် ရောက်တဲ့ နည်းဖြစ်တယ်။”

ဖိုးရွှေဝါက “ၤီးလေးကျွေးမှုနှင့်တော်တို့ အိမ်ကကြက်ကလေးတွေဟာမိုးချုပ်တာနဲ့အမေဖြစ်တဲ့ ကြက်မကြီးအောက်မှာဝင်၌ီးအိပ်တာပဲ။ ဒီအကောင်ကလေးတွေက အိပ်ရမှန်းမသိဘူးလား” လို့မေးတယ်။

ဦးလေးတိုးတိုးက “ဟုတ်တယ်၊ ဟိုမှာကြည့်လေ၊ တချို့တွေ့ဝင်း
လျားမောက်ပြီး ချစ်စဘွယ်အိပ်နေတယ်လေ။ သူတို့အတွက်ဒီအဖုံး
ကြီးနဲ့ မီးရဲ့အနေးနေးခါတ်ဟာအမေသဘောပါပဲ။ ဒါကကြောင့်မင်းတို့
ကိုဦးကအပူပေးတဲ့အကြောင်းကို ပြောပြမယ်။ တစ်ရက်ကစပြီး
ရက်သတ္တုခုနှစ်ပါတ်ရှစ်ပါတ်အထိ အပူခါတ်ပေးရမယ်။ ဒီအရွယ်
ဟာ သွေးသားနှစ်ဗျာနှစ်ပါတ်ရှစ်ပါတ်အထိ အပူခါတ်ပေးရမယ်။ အေးတယ်ဆို
တာ ကောင်းကောင်းသိပါတယ်။ ပူလွန်းရင်မီးဖို့အနား ကခါပြီးချမ်း
တဲ့အခါမှာ သူဟာသူမီးအနား လာကပ်နေမှာပဲ။ နွေအခါမှာနော်အ
ချိန်မီးလျှော့ ပေးတာပဲဖြစ်ဖြစ်၊ မီးမထားပဲဖြစ်ဖြစ် ရနိုင်ပေမဲ့ ဉာဏ်
ခါမှာ မီးထားရမယ်။ ကြောကလေးတွေဟာ ရက်သတ္တုများလာ
တာနဲ့ အမျှအမွှေးတွေထူးတာကို မင်းတို့တွေ့ရမယ်။ သူတို့ရဲ့
ကိုယ်အနေးများ လာပြီး မီးအပူကိုသိပ်မလို တော့ဘူး။ အဲဒီလိုပဲကြီး
လာတာနဲ့အမျှ နေရာကျယ်ကျယ်လိုလာတဲ့ အတွက်အကာကိုဖြည့်း
ဖြည့်းတိုးခဲ့ပေးရမယ်။ ရက်သတ္တုခြောက်ပါတ်ပြည့်တာနဲ့ ကြောက်
ကိုနေရာအသစ်ကိုရွှေရမယ်။”



ဆက်လက်ပြီးမလေးဖြူ၍ “ဦးလေးကျမတို့ကိုကြက်ကြည့်ရှုတဲ့ အကြောင်းရှင်းပြတာဟုတ်ပါတယ်။ ဒါပေမဲ့ကျမတို့လက်တွေ့လုပ်တဲ့ အခါအဆင်မပြောဗုံးဆိုရင် ဦးကိုလာမေးလို့ရမလား” လို့မေးတဲ့ အခါ—

“လာသာလာခဲ့ပါ၊ ငါအားတဲ့အခါမင်းတို့ကိုကူညီဖို့အဆင်သင့်ပါ။ ငါကိုငွေတပြားမှပေးဖို့မလိုပါဘူး။ အခုလို့အနေနဲ့တဆင့်ပြီးတဆင့်ပြောပြောဗုံးမယ်” လို့ဦးတို့ကစေတနာအပြည့်စီတ်ပါ လက်ပါပြန်ပြောပြေတယ်။

“ကြက်ကလေးတွေ့ခွဲခံကိုဖောက်ပြီးထွက်လာတာနဲ့ မိုးအပူအနားမှာရှိစေရမယ်။ တနာရှိကျော်မှရေကိုချပေးပါ။ နောက်တစ်ရက် ကျော်မှအစာကိုဖျော်ဖြစ်စေ၊ အခင်းတရာချဖြစ်စေအပေါ်နည်းနည်းပါးပါးဖြူးချပေးပါ။ ဒီအရွယ်ဟာခွက်ထဲကအစာမကောက်တတ်သေးဘူး။ နောက်တစ်ရက်ကျမှုအစာခွက်သုံးနိုင်တယ်။

အဲဒီနေရာမှာပြောက်ပါတ်လောက်ပြည့်တဲ့အခါ အမွေးများထူလာရင်မီးဖယ်ပစ်ပါ။ ကြက်ကလေးများဟာ (၄၅) ရက်အရွယ်ဆိုရင်အမွေးအတောင်ထူလာတာတ်တယ်။ တချို့ (၃၈) ရက်နဲ့ဘဲမီးဖယ်လို့ရနိုင်တယ်။

ဒီအခါမှာကြက်ကလေးတွေကိုအထိုးအမခွဲလို့ရတဲ့အချိန်ဖြစ်တဲ့ အတွက် အထိုးနဲ့အမကိုနေရာခွဲထားရတော့မယ်။ အစာကိုရတ်တရာက်မပြောင်းရသေးဘဲ ကြက်လတ်စာနဲ့စောစောကမသိမသာ

ရောကြွေးပြီးမှနောက်ကြက်လတ်စာကိုကြွေးရမယ်။”

ဖိုးငမဲက “ဦးလေးတိုး၊ ကြက်မဆိုတာကြက်ဖမရှိရင်ဥလျော့တာ
ဥနဲတာတို့ရှိတတ်သလား” လို့မေးတဲ့အခါမှာ —

“ကြက်မဆိုတဲ့ အမျိုးဟာကြက်ဖမရှိရင်လ သူ့အလိုလိုဥတွေ
ရှိလာပြီးဥပါတယ်။ မဥ္တာဥုးဆိုဒါကြက်ဖနှင့်ဘာမှမဆိုင်ပါဘူး။ ကြက်
မတွေဟာငါးလကျော်လာတာနဲ့ဥတည်လာတာပဲ။ ဥချိန်တန်ပြီ
ဆိုရင်ကြက်မခြောက်ကောင်အတွက်ဥခြင်းတလုံးစိလုပ် ပေးရမယ်။
ကြက်မတွေဟာမနက်ပိုင်းအများအားဖြင့်ဥတာတ်တဲ့ အတွက်တ
ရက် ကိုနှစ်ကြိမ်ဥကောက်ရမယ်။ ကြက်မတွေကိုကြောင်၊ ခွေးနှင့်
လူတို့ခြောက်လှန့်တဲ့အခါဥမအောင်တော့ပဲ ဥပျက်ခြင်း၊ ဥဆုတ်ခြင်း
တို့ဖြစ်တတ်တဲ့အတွက် ကြက်ဥတင်းထား တဲ့နေရာမှာ ဆိတ်ပြုပ်နေ
ရန်လိုတယ်။ တန္နာတာအတွင်းအလင်း (၁၄) နာရီလိုတဲ့အတွက်
မှောင်တဲ့နေရာ ကိုရောင်ပါ။ ဥကြက်တွေ စားတဲ့အစာကိုပြောင်း
ကျေးချင်ရင် အစာရိုးရိုးနဲ့ဥကြက်အစာဖြည့်ဖြည့်စပ်ယူပြီးမှ ဥကြက်
အစာကိုသီးသန့်ကြွေးနိုင်ရင်ပိုကောင်းတယ်” လို့ဆိုပြီးဦးလေး
တိုးက ပြည့်ပြည့်စုံစုံရင်းပြပေးတယ်။

မလေးဖူဗ “အခုဦးလေးတိုးအိပ်ချင်လှပြီလေ၊ ဒုံးတတွေပြန်ကြ
စို့၊ မနက်ဖန်မှထလာကြတာပေါ့” ဆိုပြီးအဖော်တွေကိုခေါ်လိုက်
တဲ့အခါ—
အားလုံးက “မဂ်လာပါညာမြေးပါဦး” လို့နှစ်ဆက်ပြီးပြန်ကြတယ်။

နောက်တန္နောက်နောက်နာရီအချိန်မှာဖိုးငဲ၊ ဖိုးရွှေဝါ၊ မလေး
ဖြူသုံးယောက်အပြင်လူသစ်တစ်ယောက်အနေနဲ့ဆရာမမထွေးတစ်
ယောက်ပါခေါ်လာတယ်။ အားလုံးညီးလေးတိုးတိုးနဲ့အတူထိုင်စ
ကားပြောနေကြတုံး လကလေးထိန်ထိန်လင်းလာတယ်။



ဦးလေးတိုးကစပြီးပြောတာက “ဒီသမင်းတို့ကိုပြောပြချင်တာ က ဥနေတဲ့ကြက်မအကြောင်းဖြစ်တယ်။ ကြက်မဆိုတာဥပြီး တစ်နှစ်ပြည့်တဲ့အခါ ခဏဆိုသလိုအနားယူတယ်။ အဲဒီအခါမှာအ မွေးအတောင်ကျေတ်ပြီးအရှပ်ဆိုးလာတာကိုမင်းတို့တွေရမယ်။ ဒီလိုအချိန်မျိုးတစ်လပြီးမှပြန်ဥတ်တတ်တယ်။ အစာမကောင်းတာ ဖြစ်စေ၊ ဒါမှမဟုတ်ဖျားနာမယ်ဆိုရင်နှစ်လအထိနေပြီးမှပြန်ဥ တတ်တယ်။ စီးပွားရေးခြုံမှာမွေးမြှော်တဲ့ကြက်တွေမှာတော့ဒီလိုမ ဟုတ်ဘူး။ အစာကောင်းကောင်းကြေး၊ ကောင်းကောင်းမွန်မွန် ကြည့်တဲ့အတွက်ဆယ့်လေးငါးရက်အတွင်းပြန်ပြီးဥကြတယ်။ တာချို့အင်အားကောင်းတဲ့ကြက်မတွေကျတော့တစ်ပါတ်အတွင်း ပြန်ဥတယ်။ ဒီလိုမျိုးကောင်းကြက်မမျိုးဟာတစ်နှစ်အတွင်းဆိုရင် ဥသုံးရာသုံးဆယ်ကသုံးရွှေလေးဆယ်အထိဥတ်တယ်။”

ဒေါ်မထွေးက “ဦးလေးတိုးရှင်းပြမှာဘဲနားလည်တော့တယ်။ အရင် ကဒီလိုကြက်မအမွေးကျေတ်တာကိုကြက်ဖကြီးကဆိတ်စားတယ် လိုလူကြီးတွေကကျမတို့ကိုပြောပြတယ်” လိုကြီးကြော်ဖန်ပြော တဲ့အခါ အားလုံးကဝါးကနဲ့ရယ်ပြီး “ဒေါ်ထွေးကလဲအရမ်းလျှောက် ပြောနေပြန်ပြီ” လိုဝိုင်းပြီးပြောကြတော့တယ်။

ဦးလေးတိုးက “နောက်တစ်ချက်ပြောပြတာက ကြက်စာရောစပ် တဲ့အကြောင်းဖြစ်တယ်။ ကြက်စာဆိုတာကြက်အရွယ်သုံးမျိုးခွဲတဲ့ အတွက် ကြက်စာသုံးမျိုးရှိတယ်။ ပထမအရွယ်မှာတရက်သားက ရက်သတ္တရစ်ပါတ်အရွယ်လို့ခေါ်တဲ့ကြက်ငယ်၊ ရှစ်ပါတ်မှာမဒ်း

အရွယ်ဖြစ်တဲ့ကြက်လတ်နဲ့ ဥကြက်မထိုဖြစ်တယ်။ အဲဒါကြောင့် အစာကို အစာတစ်၊ အစာနှစ်နဲ့ အစာနံပါတ်သုံးဆိုပြီးသုံးမျိုးရှိတယ်။ ကြက်များအတွက်အရေးကြီးတဲ့ အချက်သုံးခုရှိတယ်။ ကြက်စာထဲမှာအာဟာရဖြစ်ပြီး အသားများစေတဲ့ ခါတ်၊ အရိုးသန် မာစေတဲ့ ခါတ်နဲ့ ဥများများ၊ ဥအခွံမှာအောင်ဖြစ်စေတဲ့ ခါတ်များ ဆိုပြီးရှိတယ်။ ဒီအာဟာရသုံးမျိုးပြည့်စုံဘို့ အတွက် အစာရောစပ် နည်းသုံးမျိုးအခုလိုခြားထားတယ်။”



“ကြက်ငယ်တွေဟာ ကြက်ကြီးတွေထက် အစာကောင်းဘို့ အရေးကြီးတယ်။”

ဖိုးရွှေဝါကကြက်တွေကိုစိုက်ကြည့်ပြီး “ဦးလေးတိုးကျွန်တော်တို့ အိမ်ကကြက်တွေက အရွက်တွေကိုလိုက်ပြီး ဆိတ်စားတာကိုတွေ ရတယ်။ အဲဒါဘာသဘာလဲဆိုတာဦးကျွန်တော်တို့ကိုနဲ့ရှင်းပြ ပါလား” လို့ဦးတိုးတောင်းပန်တယ်။

“မှန်တယ်လေ၊ ဒါကိုအစာစိမ်းလို့ခေါ်တယ်။ ဒီအစာစိမ်းဟာဂါတ အမျိုးမျိုးပါတယ်။ ရောဂါခံနိုင်ရည်ရှိစေတဲ့ဂါတ၊ အားအင်၊ အရိုးနဲ့ ဥအရောင်ကောင်းအောင်နဲ့ ဥအခွဲထူးစေတဲ့ ဂါတ်ဆိုပြီးသဘာဝ ကပေးတဲ့ အဟာရမျိုးစုံပေါ့လေ။ လူတွေဟာဟင်းသီးဟင်း ရွက်နဲ့အသက်ရှင်သလို ဟင်းသီးဟင်းရွက်ကိုစားတဲ့ကြက်တွေ ဟာလည်း အခြားကြက်များထက်သန်မာပြီးရောဂါလည်းရှင်း တယ်။ ဥကြက်မအကောင်တစ်ရာမှာတစ်ရက် ကို အစာစိမ်း တစ်ပိဿာနှင့်ကြွေးရတယ်။ ငါးရက်အထက်ကြက် အကောင် တစ်ရာမှာတစ်ရက်အစာစိမ်းဟာ ဥကြက်မတစ်ရာအစာစိမ်းရဲ့ ခြောက်ပုံတစ်ပုံရှိတယ်။ ကြက်ကလေးကျတော့ငါးရက်ရှိပြီဆို ရင် အစာစိမ်းစပြီးကြွေးရမယ်” လို့ဦးလေးတိုးကပြောပြုတယ်။

မလေးဖြူက “ဦး၊ ကျမတို့မှာပြည်တွင်းကြက်ပဲမွေးလို့ရမလား။ နိုင်ငံခြားကြက်မကိုရောမမွေးနိုင်ဘူးလား” လို့မေးတဲ့အခါ—

ဦးလေးတိုးက “မွေးနိုင်ပါတယ်။ ဒါပေမဲ့နိုင်ငံခြားကြက်တွေက အနာရောဂါခံနိုင်ရည်မရှိဘူး။ အစာလည်းဘဲငါတို့ဒေသခံကြက် လို့ရှာမစားတတ်ဘူး။ အဲဒါကြောင့်နိုင်ငံခြားကြက်ကိုမွေး

တဲ့အခါမှာပို့ပြီးကရရိုက်ရတယ်၊ ပို့ပြီးအပင်ပန်းခံပြီးထိထိရောက်ရောက်ကြည့်ရှုရတယ်” လိုရှင်းပြတယ်။

ဆရာမမထွေးက “ကျမတို့အိမ်ကြက်တွေဟာသူ့ဟာသူအစာရာစားတယ်။ တစ်နှစ်လုံးဘာမှ မကုန်ဘူး။ ဒီစီးပွားရေးအရမွေးတဲ့ ကြက်တွေကအစာဝယ်ကြွေးတာနဲ့ဆေးဘိုးဝါးခနဲ့ဆိုပိုက်ဆံတော်တော်ကုန်မှာဘ အဲဒါတွက်ကြည့်ရမယ်” ဆိုပြီးစကားစလိုက်တယ်။

ဦးတိုးတိုးက “မှန်တာပေါ့ဒါကြောင့်မို့လို့ဦးပြောပြုလို့ဒါကရက်သားကြက်ငယ်အရွယ်ကနေရက်သတ္တာခြောက်ပါတ်၊ တစ်လခွဲကြက် အရွယ်အထိတစ်ကောင်မှာအစာအလေးချိန်တစ်ပိဿာမှတစ်ပိဿာငါးဆယ်အထိကုန်တယ်။ အဲဒီအရွယ်ကစပြီးငါးလသားအရွယ်အထိတစ်ကောင်ဟာအစာအလေးချိန်ငါးပိဿာကုန်တယ်။ ဒါကြောင့်ကြက်တစ်ကောင်ဟာတစ်ရက်ကငါးလဆိုရင်အားလုံးပေါင်းအစာခြောက်ပိဿာကခြောက်ပိဿာခွဲအထိကုန်ပါတယ်။ ဥကြက်မတစ်ကောင်မှာ ဥတဲ့အချိန်ဆိုရင်ကောင်းကောင်းပေါင်းသို့ တစ်ရက်ကိုအစာခုနှစ်ကျပ်သားအထိကြွေးနိုင်ရမယ်။ ဥကြက်မတစ်ကောင်ရဲ့စံချိန်ကိုသိလို့ရင် ဖင်ဝကိုလက်နဲ့တိုင်းတဲ့အခါလက်နှစ်လုံးရှိမှုစံချိန်မှို့တယ်လို့ဆိုတယ်” လိုပြည့်ပြည့်စုံစုံပြောပြုလိုက်တယ်။



ဦးလေးတိုးကကြက်မစစ်ဆေးတဲ့ပုံနှစ်ပုံကိုထုတ်ပြပြီး “ဦးအနေနဲ့
မင်းတို့ကိုကြက်တိုးတက်မှုကိုဘယ်လိုစမ်းသပ်တယ်ဆိုတာပြောပြီ
လိုတယ်” လိုစကားစပြီး—

“မွေးမျှရေးကြက်၊ ဒါမှမဟုတ်မိုကြက်လို့အရပ်ကဆိုတဲ့ကြက်
မျိုးတွေဟာဘယ်နှစ်လကြာမှုစဉ်သလ” လိုပိုးရွှေဝါကဖြတ်မေး
တယ်။

“ပါတီရဲပြည်တွင်းကြက်ကခုနစ်လရှစ်လရှိမှသာခုနစ်ဆယ်သားရှစ်ဆယ်သားရှိတယ်။ မွေးမြူရေးကြက်မျိုးကဒီလိုမဟုတ်ဘဲ၊ အဲဒီအသက်အချယ်ဆိုရင် ကိုးဆယ်သားတစ်ပိဿာရှိပြီးဥက္ကန်ဖြေလေ၊ နောက်ပြီးတို့ဒေသခံကြက်တွေကျရှစ်လုံးကနေဆယ့်ငါးလုံးအထိဥပြီးတာနဲ့ဝ်တယ်။ ဝိပြီးပေါက်တဲ့အခါကလေးကြည့်တာနစ်လအချိန်ကုန်တယ်။ တချို့သုံးလရှိတယ်။ ကြက်တွေကိုကြည့်ပြန်ရင်လည်းဒေသခံကြက်ဖက် ဒီအချယ်မှာခုနစ်ဆယ်သား မှတစ်ပိဿာတစ်ဆယ်ကျပ်သားအထိုပဲရှိတယ်။ မွေးမြူရေးကြက်ကဆိုရင်ဒီချယ်တူဆိုရင်တစ်ပိဿာတစ်ဆယ်ကသုံးဆယ်ရှိတယ်။ အရပ်ကြက်ဆိုရင်အမေနဲ့ခွဲတဲ့သုံးလအချယ်ဆိုရင်သုံးဆယ်သားအထိုပဲရှိတယ်။ ကြက်တည်များဆိုရင် တလခွဲနဲ့အမေနဲ့ခွဲတယ်။ နိုင်ငြားကြက်လို့ခေါ်တဲ့မွေးမြူရေးကြက်မှာလည်း အသေးစားအကြီးစားရှိတယ်။ အသေးစားမှာလေးလခွဲငါးလနဲ့ဥပြီးအကြီးစားကငါးလခွဲခြောက်လမှာစဉ်တယ်” လို့ဦးလေးတိုးကပြည့်ပြည့်စုံစုံပြောပြုတယ်။

ဖိုးငမဲက “ဦးမွေးမြူရေးကြက်များဟာကျွန်တော်တို့အိမ်ကြက်တွေလို့ဥတ်တဲ့အခါ၊ ကတော်တတ်သလား” လို့မေးတဲ့အခါ—

ဦးလေးတိုးက “ကွာခြားပါတယ်။ စီးပွားဖြစ်မွေးမြူရေးမှာအစီအစဉ်သုံးပိုက်လောက်အဆင့်ချထားတယ်။ ပထမမှာအသားစားကြက်ကိုအသားများစေတဲ့အစာကိုကျွေးပြီးထုတ်ရောင်းတယ်။ ဒုတိယအမျိုးကျစားအမျိုးဖြစ်ပြီးဥများဘုံးနဲ့ဥပုံးအရောင်

လူစေတဲ့ ကြက်စာကို ကြွေးတယ်။ တတိယအမျိုးက မျိုးဖောက်
 အတွက် ဖြစ်တယ်။ မျိုးအတွက် ကြက်မဆယ် ကောင်အထဲ ကြက်
 ဖတ်ကောင် သို့မဟုတ် နှစ်ကောင်လောက်ထားရှိပေးရမယ်။
 ကြက်များဟာ သူ့သဘဝအတိုင်း ဥတဲ့ အခါကတော် ကြတာပေါ့။
 ဒါပေမဲ့ အိမ် ကြက်မတွေ လောက်မကတော်ပဲ တချက် နှစ်ချက်
 လောက်ဘဲ ကတော်တာ ကြားရတာပေါ့။ တချို့ကလုံး ဝမကတော်
 ဘူး။ ကြက်ဖောက်တာတော့ စက်နဲ့ ဘဲ ဖောက်တယ်။ တချို့မွေး
 မြှုပေးသမားက ကြက်မကို ဝပ်ခိုင်း ပေမဲ့ ကောင်းကောင်း ဝပ်တာမရှိ
 လို့ အခုအခါမှာ မပေးဝပ်တာ များပါတယ်။”



ဆရာမမထွေးကြီးလေးတိုးရဲကြက်ခြိုက်ကြည့်ပြီး “ဦးလေးအနေနဲ့ကျမတို့ကိုသင်ပြလို့မွေးမြှုတဲ့အဆင့်တော့တတ်ပါပြီဒါပေမဲ့
ကြက်တွေဖျားနာတဲ့အခါဘယ်လိုလုပ်မလဲဆိုတာမသိရသေး ဘူး”
လို့ပြောလိုက်ပါတယ်။

ဦးလေးတိုးလည်းအခန်းထဲဝင်စာအုပ်တစ်အုပ်ကိုယူလာပြီး
“ကြက်တို့ရဲရောဂါကိုနှစ်မျိုးနှစ်စားခွဲခြားထားတယ်။ ပထမ
အမျိုးကကူးစက်တတ်တဲ့ရောဂါနဲ့၊ ဒုတိယအမျိုးကမကူးစက်
တတ်တဲ့ရောဂါဆိုပြီးနှစ်မျိုးရှိတယ်။ ကူးစက်တတ်တဲ့ရောဂါဟာ
ကြက် ကိုလျှင်မြန်စွာကူးစက်ပြီးအများအပြားသေစေတတ်တယ်။
မကူးစက်တတ်တဲ့ရောဂါမျိုးဆိုရင်ကုသဘို့အချိန်ရတဲ့အတွက်ဆုံး
ရှုံးမှုများများမဖြစ်စွာဘူး။

အရေးကြီးတာကကြက်ခြိုနဲ့ခပ်ဝေးဝေးနေရာမှာနေရာတရသီး
သန္တလုပ်ထားရမယ်။ ကြက်နာပြီဆိုရင်အဲဒီကြက်နာတွေကိုအဆင်
သင့်ဆောက်လုပ်ထားတဲ့နေရာမှာထားပြီးကုသရမယ်။ ကြက်အ
ကောင်းတွေနဲ့ရောမထားရဘူး။ ကုသလိုမရတဲ့အဆုံးမှာသတ်ပစ်
ပြီးမီးရှိပစ်တာအကောင်းဆုံးဘဲ” လို့ဦးလေးတိုးကရှင်းပြရတာ ပေါ့။

ဆက်လက်ပြီးဦးလေးတိုးက “ရေးလူကြီးစကားရှိတယ်။ ‘ကြိုတင်
ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်း၏’ ဆိုတဲ့အတိုင်းပဲ၊
ကြက်ဆိုတာမျိုးဟာကူးစက်တဲ့ရောဂါဖြစ်စေ၊ မကူးစက်တဲ့

ရောဂါဖြစ်စေ၊ ရောဂါဖြစ်ပြီဆိုရင်ကောင်းလာတယ်လို့မရှိဘူး။
အဲဒီတော့အကောင်းဆုံးကရောဂါမဖြစ်အောင်ကျန်းကျန်းမာမာ
နဲ့ရှိသို့ထိန်းသိမ်းစောင့်ရွှောက်နှင့်ရင်အကောင်းဆုံးပဲ” ဟုနောက်
ဆုံးပြောပြလေသည်။

